



# ဆိုဆာ့ Covid-19 စးဟးကု်ဟုံင်လာကင်္ဂ်သီး ကု်မိုစးလောဝို်ဆေဝ် သီးပွင်ဆေဝ်လှ်

စးကု်လဲစာ်ဝို် ကု်အိုအိုဝ်  
မိုပွင်ဆာ့ဆာ့စး ဟးအိုဟာင်.  
မွဲမိုအိုဟုံင်-ခိုင်ယိက်ဖိုဝိုက်လဲကု်  
လှ်သေ့ယာ့ကဲစး အိုခေါဟ်ကျင်လှ်။



သီးပွင်ကု် စေ့မိုပွင်ဆိုဆာ့ မိုကျ်ယိက်သိုဝ်အိုဟုံင် အိုကေ့စေ့  
သီးကဲထင်းဟာင် လိုမိုင်သိုဝ်ကု်ဆာ်။



ကိုင်ဟာ့ညေ့ လင်မာပျက်ထိုလာ-ဆိုသင်းပွင်လိုပးကု်တာ ပွင်ဆိုင်လာ-မဝ်မိုဆာ်။

- 

အင်းဆိုယာလာ-  
စူးညေ့သီးထုဂ်ကီး  
ညေ့ထိုကု်ဆာ်။
- 

လိုဟာ့ညေ့လိုဟာ့  
အိုပါလာ-  
လင်လင်ဆင့်ဆင့်ကု်ဆာ်။
- 

ထင့်ထင်းလာ- ဆိုကောါ  
နိုဝ်ကာရုတ်ကု်ဆာ်။
- 

အင်းယျူဆိုယာလာ-  
ပွဲအိုခိုင်စိုဂ်ထ  
လိုဆင်းကု်ဆာ်။
- 

အိုလာ- လင်လင်ဆင့်ဆင့်  
လိုထွက်စိုင်(ချင်စိုင်)ကု်ဆာ်။
- 

အိုလာ-  
လိကင်းလင်တင်ထင်း-  
ဆိုလင်-တယ်လိုပးကု်ဆာ်။
- 

ဆေဝ်လာသီးပွင်ကု်ဆာ်။

COVID-19 ညေ့အိုစေ့ဆိုဝီး-ခွာကင်ပါ ဗာင်းရာစိုအိုသင့်သယ် ဆိုစးဟးအးထင်းကု် မိုပိုဟျင်-ပွင်အိုဟုံင်-  
ပါညွာ်ကင်းထင်း လင်မာပျက်လာ- ဆိုညွာ်လဝ်ဟိုဂ် လိုပးယိုဝ်ကု်ဆာ်။